

BURMA: Joint Letter from 228 Organizations to President Biden Calling for Sanctions on Companies Supplying the Burmese Military with Aviation Fuel

Washington, DC – June 27, 2024

President Joseph R. Biden
The White House
1600 Pennsylvania Avenue, NW
Washington, D.C. 200500

Dear President Biden,

We, the undersigned 228 organizations, including the ethnic and religious minorities of Burma, are deeply concerned by the upswing in aerial attacks carried out by the Burmese junta since the start of the coup. These airstrikes target heavily populated areas, taking the lives of civilians, and completely destroying crucial public infrastructure, including hospitals and schools. We urge you to take and coordinate action immediately and implement harsher sanctions that will effectively hold the military junta accountable for this blatant violation of international law and cut off its fuel and weaponry supply.

Since the start of the coup in 2021 until now, the Burmese junta has carried out at least 1,427 [airstrikes](#) across Burma, killing over 434 civilians. Countrywide data on reported airstrikes reveal the junta's increasing reliance on aerial strikes over time. In 2023, the International Institute for Strategic Studies found that the military conducted, on average, at least 49 airstrikes monthly. This was 25% higher than 2022 when the military conducted at least 39 average monthly aerial attacks. Airstrikes are [expected](#) to double this year, unless immediate action is taken. These aerial attacks occur in [civilian spaces](#), even when there are no resistance groups present, nor fighting occurring.

Organizations have been sounding the alarm since 2022, when the military intentionally bombed an outdoor concert in October, killing over [80 civilians](#). The limited action from the U.S. and the international community has only encouraged more aggressive attacks to continue over the years, resulting in mass destruction and suffering. Around the same time in 2023, the military [attacked](#) an IDP camp, killing 28 civilians, including 11 children. This year, in February 2024, the junta went as far as to conduct airstrikes on [schools](#), taking the lives of children and teachers.

We appreciate that after receiving a letter from organizations urging the ban on jet fuel last year, the U.S. has taken some actions in targeting the junta's access to jet fuel, including sanctions on part of the Asia Sun Group business network that was importing fuel into Burma. However, these sanctions have been limited and more is needed. The U.S. has yet to make extensive use of the [regulatory determination](#) it used last August emphasizing that selling aviation fuel to Burma was a sanctionable offense.

Additionally, this year, the UN adopted a [resolution](#) for states to refrain from supporting aviation fuel trade and sale. As a responsible member state, the U.S. must only further demonstrate unwavering commitment and strict adherence to this resolution. This involves placing comprehensive aviation fuel sanctions, which only [Canada](#) has accomplished at the moment. The U.S. however can demonstrate its own leadership in this matter and fulfill its international obligations by participating in a complete aviation fuel embargo.

To prevent these devastating attacks, it is imperative that the United States further lead coordinated action within the international community to cut off the junta's ability to purchase aviation fuel and supplies. A recent [report](#) from the UN Special Rapporteur showed that the junta's imports of aviation fuel increased in 2023, including fuel imported through Asia Sun network. More must be done. Targeted sanctions must have harsher penalties and stronger enforcement. Otherwise, these international allies will continue to sell and transport aviation fuel to the junta which will be used to target and kill civilians.

We recognize and thank you for the actions you have taken thus far to support the people of Burma. However, as organizations that have connections, indirect and direct, with those on the ground in Burma, we know that the United States needs to do more. Please regard the junta's aerial attack as a devastating warning of what is to come for the people of Burma should the military continue to have unchecked access to fuel and other supplies. The United States holds the power and influence to create change - please ensure that this power is not wasted.

We ask for the specific actions below:

1. Sanction international companies that sell aviation fuel supplies to the military junta. While smaller Burmese entities can be easily replaced, major international entities would face severe repercussions and serious obstacles to their ability to supply the military.
2. Bar any entity from providing shipping insurance, transport, storage facilities, or other shipping services to companies selling aviation fuel to the military, its allies or affiliated companies. The most effective way of disrupting the flow of aviation fuel is to prevent ships from picking up cargo or accessing ports by withholding insurance and services.
3. Impose full sanctions on the Myanmar Oil and Gas Enterprise (MOGE), as the [European Union has already done](#). Sanctions on MOGE itself, not just on MOGE officials, would cut off one of the junta's largest revenue streams and have the greatest impact on stopping the junta's campaign of lethal violence in the country.
4. Hold the Burmese junta accountable for their clear violations of international law and active war crimes, genocide, crimes against humanity, and mass atrocities.

Also CC: Secretary Blinken, Counselor Chollet, and National Security Council

Sincerely,

Signatories:

=====

**မြန်မာ- မြန်မာစစ်တပ်အားလေယာဉ်ဆီထောက်ပံ့နေသောကုမ္ပဏီများအား ပိတ်ဆို့အရေးယူမှုပြုရန်
သမ္မတဂျိုးဘိုင်ဒင်အား တောင်းဆိုသည့်အဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်စာ**

နေ့စွဲ- June 27, 2024

President Joseph R. Biden
The White House
1600 Pennsylvania Avenue, NW
Washington, D.C. 200500

လေးစားရပါသော သမ္မတကြီးဂျိုးဘိုင်ဒင်အဖို့

မြန်မာစစ်အစိုးရက အာဏာသိမ်းပြီးချိန်မှစ၍ အလွန်များလှစွာသော လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သဖြင့် ဤစာလွှာတွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများအပါအဝင် ကျွန်ုပ်တို့အဖွဲ့အစည်းများသည် လွန်စွာစိုးရိမ်ပူပန်ရပါသည်။ လေကြောင်းတိုက်ခိုက်မှုများသည် လူနေထူထပ်သောနေရာများကိုပစ်မှတ်ထားကာ ဆေးရုံများနှင့်ကျောင်းများအပါအဝင် အရေးပါသော အများပြည်သူအခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါသည်။ စစ်အုပ်စုအား ဤကဲ့သို့ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအတွက် တာဝန်ခံမှုရှိစေရန် အရေးယူမှုများကို ဆောင်ရွက်ပါရန်နှင့် လေယာဉ်ဆီနှင့်လက်နက်ထောက်ပံ့မှုကို ဖြတ်တောက်နိုင်မည့် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်ဖော်ရန် သမ္မတကြီးအား ကျွန်ုပ်တို့ တောင်းဆိုလိုက်ပါသည်။

၂၀၂၁ ခုနှစ်အာဏာသိမ်းခြင်းမှစတင်ကာ ယနေ့ထိတိုင်အောင် မြန်မာစစ်တပ်သည် မြန်မာနိုင်ငံတဝှမ်း [လေကြောင်းတိုက်ခိုက်မှု](#)အနည်းဆုံး ၁၄၂၇ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၄၃၄ ဦးအသက်ဆုံးရှုံးခဲ့ရပါသည်။ သတင်းရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးဆိုင်ရာ အချက်အလက်များက ဖော်ပြသည်မှာ စစ်အုပ်စုသည် အချိန်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများအပေါ်ပိုမိုအားကိုးအားထားမှု ပြုလာခြင်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးအဖွဲ့အစည်းက စစ်အုပ်စုသည် ပျမ်းမျှအားဖြင့် လစဉ်လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ပြုလုပ်ခဲ့သည်ဟု လေ့လာတွေ့ရှိခဲ့ပါသည်။ ၎င်းမှာ ၂၀၂၂ ခုနှစ်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လစဉ် ၃၉ ကြိမ်လုပ်ဆောင်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက ၂၅% ပိုမိုများပြားနေပါသည်။ ယခုချက်ချင်း အရေးယူမှုမပြုပါက ယခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုများ နှစ်ဆပိုမိုများပြားလာမည်ဟု [ကြိုတင်ခန့်မှန်း](#)ရပါသည်။ ၎င်းလေကြောင်းတိုက်ခိုက်မှုများကို

တော်လှန်ရေးအဖွဲ့များမရှိသော သို့မဟုတ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော [ပြည်သူများတည်ရှိရာနေရာ](#)တွင် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် လေဟာပြင်ဂီတပွဲတစ်ပွဲကို စစ်တပ်ကရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့မှုကြောင့် [ပြည်သူ ၈၀ ဦး](#) သေဆုံးခဲ့ရချိန်မှစတင်ကာ အဖွဲ့အစည်းများသည် ဤအရေးနှင့်ပတ်သက်၍ သတိပေး ပြောကြားနေခဲ့ပြီးဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူ ဆောင်ရွက်မှုနည်းပါးသဖြင့် လွန်ခဲ့သောနှစ်များအတွင်း ပိုမိုကြမ်းတမ်းဆိုးရွားသော တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သောကြောင့် အလွန်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ၎င်းနေ့ရက်ခန့်တွင်ပင် စစ်တပ်သည် စစ်ရှောင်စခန်းတစ်ခုကို [တိုက်ခိုက်ခဲ့ပြီး](#) ကလေးသူငယ် ၁၁ ဦးအပါအဝင် ပြည်သူ ၂၈ ဦး သေဆုံးခဲ့ရပါသည်။ ယခုနှစ်ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်တွင် စစ်တပ်သည် [ကျောင်းများအား](#) ပိုမိုရိုတင်းစွာလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးများနှင့် ဆရာဆရာမများ အသက်ဆုံးရှုံးခဲ့ရပါသည်။

အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သည့်နှစ်ကဂျက်လေယာဉ်ဆီဖြတ်တောက်ရေးတောင်းဆိုခဲ့သည့် အဖွဲ့အစည်းများ၏စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဂျက်လေယာဉ်ဆီတင်သွင်းနေခဲ့သော Asia Sun Group စီးပွားရေးကွန်ယက်၏ တစ်စိတ်တစ်ပိုင်းအား ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ခြင်းအပါအဝင် စစ်အုပ်စု၏လေယာဉ်ဆီရရှိမှုကိုပစ်မှတ်ထားသော အရေးယူမှုတစ်ချို့ ဆောင်ရွက်ခဲ့ခြင်းအတွက် ကျွန်ုပ်တို့ ကျေးဇူး တင်ပါသည်။ သို့သော်လည်း ၎င်းပိတ်ဆို့အရေးယူမှုများသည် အကန့်အသတ်ဖြင့်ရှိနေပြီး ပိုမိုလုပ်ဆောင်ရန် လိုအပ်နေပါသည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့လွန်ခဲ့သည့်ဩဂုတ်လက အသုံးပြုခဲ့သည့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီရောင်းချမှုသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု အလေးပေးဖော်ပြသော [လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်](#)ကို ပိုမိုကျယ်ပြန့်စွာအသုံးပြုရန် လိုအပ်နေပါသည်။

ထပ်မံ၍ ယခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂသည် နိုင်ငံများ လေယာဉ်ဆီကုန်သွယ်ခြင်းနှင့် ရောင်းချခြင်းကို ရပ်တန့်ရန် [ပြဋ္ဌာန်းချက်](#)တစ်ရပ်ကို အတည်ပြုခဲ့ပါသည်။ တာဝန်ရှိသောအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုသည် ဤပြဋ္ဌာန်းချက်အပေါ် မမှီဝဲမသန်စိတ်ပိုင်းဖြတ်မှုနှင့် တင်းကျပ်စွာလိုက်နာမှု တို့ကို ပိုမိုပြသရမည်ဖြစ်ပါသည်။ ၎င်းတွင် ကဏ္ဍအားလုံးကိုခြုံငုံမှုရှိသော လေယာဉ်ဆီပိတ်ဆို့အရေးယူမှု ပါဝင်ပြီး ထိုအမှုကို ယခုအချိန်တွင် [ကနေဒါ](#)တစ်နိုင်ငံတည်းကသာ ပြီးမြောက်အောင်လုပ်ဆောင်နိုင်ပါ သေးသည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုသည် ဤအရေးတွင် ၎င်း၏ကိုယ်ပိုင်ဦးဆောင်မှုကို ပြသကာ ပြီးပြည့်စုံသော လေယာဉ်ဆီတားမြစ် ပိတ်ဆို့ခြင်းတွင်ပါဝင်ကာ ၎င်း၏နိုင်ငံတကာရေးရာ ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပါသည်။

ထိုကဲ့သို့ ဆိုးရွားလှသောတိုက်ခိုက်မှုများကိုတားဆီးရန် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပူးပေါင်းကာ စစ်အုပ်စု၏ လေယာဉ်ဆီနှင့်အထောက်အပံ့ပစ္စည်းများ ဝယ်နိုင်စွမ်းကို ဖြတ်တောက်မည့် အရေးယူဆောင်ရွက်မှုများကို မဖြစ်မနေလုပ်ဆောင်ရပါမည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတစ်စောင်တွင် Asia Sun ကွန်ယက်မှတစ်ဆင့်အပါအဝင် စစ်အုပ်စု၏လေယာဉ်ဆီတင်သွင်းမှုမှာ ၂၀၂၃ ခုနှစ်တွင် မြင့်တက်ခဲ့သည်ဟု ဖော်ပြထားပါသည်။ ယခုထက်၍ပိုမို၍

အရေးယူဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ပါသည်။ ပစ်မှတ်ထားသောပိတ်ဆို့အရေးယူမှုများအတွက် ပိုမိုပြင်းထန်သောပြစ်ဒဏ်များနှင့် တိုက်တွန်းမှုများကို လုပ်ဆောင်ရပါမည်။ သို့မဟုတ်ပါက စစ်အုပ်စုက ပြည်သူများအားပစ်မှတ်ထားကာ သတ်ဖြတ်ရန် ထိုနိုင်ငံတကာမဟာမိတ်များသည်လေယာဉ်ဆီကို ဆက်လက်ရောင်းချပို့ဆောင်နေမည်သာ ဖြစ်ပါသည်။

ယခုထိတိုင်အောင် မြန်မာနိုင်ငံသားများအတွက် အကူအညီဖြစ်စေရန် လုပ်ဆောင်ပေးထားမှုများအတွက် သင့်ကိုကျွန်ုပ်တို့အသိအမှတ်ပြုကာ ကျေးဇူးတင်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ လက်တွေ့မြေပြင် အခြေအနေနှင့် သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အဆက်အသွယ်ရှိသော အဖွဲ့အစည်းများအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်ကို ကျွန်ုပ်တို့သိပါသည်။ စစ်တပ်သည် လေယာဉ်ဆီနှင့် အခြားထောက်ပံ့ပစ္စည်းများကို စစ်ဆေးခံရခြင်းမရှိဘဲ ဆက်လက်ရရှိနေပါက အနာဂတ်တွင် မြန်မာပြည်သူများ မည်မျှဆိုးရွားစွာခံစားရမည်ကို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုက သတိပေး နေကြောင်း ကျေးဇူးပြု၍မှတ်ယူပါ။ အမေရိကန်ပြည်ထောင်စုသည် ပြောင်းလဲမှုကိုဖန်တီးရန် အခွင့်အာဏာ နှင့်လွှမ်းမိုးမှုရှိသဖြင့် ၎င်းအခွင့်အာဏာသည် အလဟဿမဆုံးရှုံးသွားစေရေး ကျေးဇူးပြု၍ သေချာအောင် လုပ်ဆောင်ပေးစေလိုပါသည်။

ကျွန်ုပ်တို့တောင်းဆိုသော တိကျသည့်အရေးယူမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- ၁. စစ်အုပ်စုအား လေယာဉ်ဆီပစ္စည်းများ ရောင်းချသော နိုင်ငံတကာကုမ္ပဏီများကို ပိတ်ဆို့အရေးယူပါ။ သေးငယ်သောမြန်မာကုမ္ပဏီများကို လွယ်ကူစွာအစားထိုးနိုင်သော်လည်း နိုင်ငံတကာကုမ္ပဏီကြီးများ အတွက် စစ်တပ်ကိုထောက်ပံ့ရာတွင် ပြင်းထန်သောတန်ပြန်သက်ရောက်မှုနှင့် အတားအဆီးများ ဖြစ်ပေါ်စေပါလိမ့်မည်။
- ၂။ စစ်တပ်၊ ၎င်း၏မဟာမိတ်များ သို့မဟုတ် ၎င်းနှင့်ပတ်သက်သောကုမ္ပဏီများသို့ လေယာဉ်ဆီရောင်းချနေသော ကုမ္ပဏီများသို့ သဘောဖြင့်ကုန်ပစ္စည်း ပို့ဆောင်ရေးအာမခံ၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံ သို့မဟုတ် အခြားသောသဘောသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများပေးနေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမည်သူ့ကိုမဆို ပိတ်ပင်ပါ။ လေယာဉ်ဆီဝယ်ယူရောင်းချမှုကိုဟန့်တားရန် အထိရောက်ဆုံးနည်းလမ်းမှာ အာမခံနှင့်ဝန်ဆောင်မှုများကို ရပ်ဆိုင်းခြင်းအားဖြင့် သဘောများ ကုန်ပစ္စည်းတင်ဆောင်ခြင်း သို့မဟုတ် ဆိပ်ကမ်းများသို့ဝင်ရောက်ခြင်းကို တားဆီးခြင်းဖြစ်ပါသည်။
- ၃။ [ဥရောပသမဂ္ဂကဲ့သို့ပင်](#) မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပြည့်ပြည့်ဝဝ ပိတ်ဆို့အရေးယူပါ။ MOGE အရာရှိများသာမက MOGE ကိုပိတ်ဆို့အရေးယူပါက စစ်အုပ်စု၏ အဓိကအခွန်ငွေစီးဆင်းမှုကိုဖြတ်တောက်နိုင်ပြီး မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ လူများကိုသေဆုံးစေသော စစ်ဆင်ရေးကိုရပ်တန့်ရေးအတွက် အကြီးမားဆုံးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါမည်။

၄။ မြန်မာစစ်အုပ်စုကို ၎င်းတို့၏ နိုင်ငံတကာဥပဒေကိုရှင်းလင်းစွာချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုနှင့် လူမြောက်များစွာကို စနစ်တကျရှင်းလင်းသတ်ဖြတ်မှုများအတွက် တာဝန်ခံစေပါ။

မိတ္တူကိုပေးပို့ပါသည်- အတွင်းရေးမှူးဘလင်ကန်၊ အတိုင်ပင်ခံချားလေနှင့် နိုင်ငံတော်လုံခြုံရေးကောင်စီ

ရိုးသားစွာဖြင့်

ပါဝင်လက်မှတ်ထိုးသူများ

1. 88 Generation, Thailand
2. Action Committee for Democracy Development, Burma
3. ASEAN Federation of Cardiology Council, Burma
4. Albany Karenni Community, NY, USA
5. ALTSEAN-Burma, Thailand
6. American Baptist Churches of Nebraska, NE, USA
7. American Jewish World Service, USA
8. Anti Dictatorship in Burma DMV-PA, USA
9. Arakan Institute for Peace and Human Rights, TX, USA
10. Arizona Kachin Community, AZ, USA
11. Association of Human Rights Defenders and Promoters, Burma
12. Athan - Freedom of Expression Activist Organization, Burma
13. Australian Karen Organisation, Inc. - NSW Branch, Australia
14. Australian Karen Organisation Inc (National), Australia
15. Baptist World Alliance / Cooperative Baptist Fellowship, USA
16. Blood Money Campaign, Burma
17. Boston Free Burma, MA, USA
18. Burma Action Ireland
19. Burma Advocacy Group, NJ, USA
20. Burma Campaign UK
21. Burma Human Rights Network, UK
22. Burmese Canadian Network, Canada
23. Burmese Rohingya Organisation UK
24. California Kachin Community, CA, USA
25. Calvary Burmese Church, USA
26. Campaign for a New Myanmar, USA
27. Canada Burmese Community, Canada
28. CDM Support Group (India), IL, USA
29. Chin Association of Maryland, USA
30. Chin Baptist Association, North America
31. Chin Baptist Churches USA
32. Chin Community of USA, DC
33. Chindwin Medical and Humanitarian Network, Burma
34. Civil Disobedience Movement, Burma
35. Coalition of Burma Ethnic Malaysia, Malaysia
36. Cooperative University, Burma
37. Coordination Team for Emergency Relief (Karenni), Burma
38. Crane Center for Mass Atrocity Prevention, IN, USA

39. CRPH & NUG Supporters Ireland
40. CRPH Funding Ireland
41. CRPH NUG Support Group NSW, Australia
42. CRPH Support Group, Norway
43. Dallas Kachin Community, TX, USA
44. DEEKU Community of Amarillo, TX, USA
45. Karenni Community of Texas, USA
46. Defend Myanmar Democracy, Burma
47. Democratic Youth Council, Burma
48. Department of Basic Education, Burma
49. DFW Kachin Baptist Church, TX, USA
50. Earth Rights International, USA
51. Educational Initiatives Prague, Czech Republic
52. European Karen Network, Europe
53. Florida Kachin Community, FL, USA
54. Free Burma Campaign, South Africa
55. Free Rohingya Coalition, Burma
56. Freedom and Labor Action Group, Burma
57. Future Light Center, Burma
58. Georgia Kachin Community, GA, USA
59. Global Centre for the Responsibility to Protect, USA
60. Global Hope Myanmar, TN, USA
61. General Strike Committee of Nationalities, Burma
62. General Strike Coordination Body, Burma
63. Hope For Tomorrow, Inc., IN, USA
64. Houston Kachin Community, TX, USA
65. Human Rights Defenders Solidarity Network, Canada
66. Human Rights Foundation of Monland, Burma
67. Humanity Institute, Burma
68. India for Myanmar, Burma
69. Info Birmanie, France
70. Initiatives for International Dialogue, Philippines
71. Insight Myanmar Podcast, CO, USA
72. Institute for Asian Democracy, DC, USA
73. International Campaign for the Rohingya, USA
74. International Civil Society Action Network, DC, USA
75. International Karen Organization, Norway
76. Iowa Kachin Community, IA, USA
77. Kachin Alliance, DC, USA
78. Kachin American Community (Portland – Vancouver), USA
79. Kachin Baptist Churches, MD, USA
80. Kachin Community of Indiana, IN, USA
81. Kachin Community of USA
82. Kachin State Accountable and Governance, Burma
83. Kansas Karenni community, KS, USA
84. Karen American Association of Wisconsin, WI, USA
85. Karen Association of Huron, SD, USA
86. Karen Community Association UK
87. Karen Community in Norway
88. Karen Community of Akron, OH, USA

89. Karen Community of Canada
90. Karen Community of Iowa, IA, USA
91. Karen Community of Kansas City, KS & MO, USA
92. Karen Community of Minnesota, MN, USA
93. Karen Department of Health and Welfare, Thailand
94. Karen Human Rights Group, Burma
95. Karen Organization of America, USA
96. Karen Organization of Illinois, IL, USA
97. Karen Peace Support Network, Thailand/Burma
98. Karen Student Network Group, Thailand
99. Karen Welfare Association WA Inc., Australia
100. Karen Women's Organization, Thailand
101. Karen Youth Education Pathways, USA
102. Karenni American Youth Association, USA
103. Karenni Americans Association, MN, USA
104. Karenni Baptist Convention of America, USA
105. Karenni Community of Amarillo, TX, USA
106. Karenni Community of Arizona, USA
107. Karenni Community of Arkansas, USA
108. Karenni Community of Austin, TX, USA
109. Karenni Community of Bowling Green, KY, USA
110. Karenni Community of Buffalo, NY, USA
111. Karenni Community of Charlotte, NC
112. Karenni Community of Chicago, IL
113. Karenni Community of Colorado, USA
114. Karenni Community of Connecticut, USA
115. Karenni Community of Dallas, TX, USA
116. Karenni Community of Des Moines, IA, USA
117. Karenni Community of Florida, USA
118. Karenni Community of Fort Wayne, IN, USA
119. Karenni Community of Fort Worth, TX, USA
120. Karenni Community of Georgia, USA
121. Karenni Community of Grand Rapid, MI, USA
122. Karenni Community of Houston, TX, USA
123. Karenni Community of Idaho, USA
124. Karenni Community of Indianapolis, IN, USA
125. Karenni Community of Lansing, MI, USA
126. Karenni Community of Louisville, KY, USA
127. Karenni Community of Marshalltown, IA, USA
128. Karenni Community of Massachusetts, USA
129. Karenni Community of Minnesota, USA
130. Karenni Community of Missouri, USA
131. Karenni Community of New Jersey, USA
132. Karenni Community of Owensboro, KY, USA
133. Karenni Community of Pennsylvania, USA
134. Karenni Community of Portland, OR, USA
135. Karenni Community of Rockford, IL, USA
136. Karenni Community of San Antonio, TX, USA
137. Karenni Community of Sioux Falls, SD, USA
138. Karenni Community of Utah, USA

139. Karenni Community of Utica, NY, USA
140. Karenni Community of Washington, USA
141. Karenni Community of Waterloo, IA, USA
142. Karenni Community of Wheaton, IL, USA
143. Karenni Community of Winston Salem, NC, USA
144. Karenni Community of Wisconsin, USA
145. Karenni Federation of Australia
146. Karenni Human Rights Group, Burma
147. Karenni National Women's Organization, Burma
148. Karenni Society of Nebraska, USA
149. Karenni Society of Omaha, NE, USA
150. Karenni Youth of Minnesota, USA
151. Karenni-American Association, USA
152. Karenni-American Catholic Association, USA
153. Karenni-American Women Association, USA
154. Kayahlilaykloe, The Karenni Community of Austin, MN, USA
155. Kentucky Kachin Community, USA
156. Kuki Students' Democratic Front, Burma
157. LASHIO UIC (University of Teachers' Union), Burma
158. Living Dignity for the Blind, Burma
159. Louisiana Kachin Community, USA
160. Malaysia Karen Organisation, Malaysia
161. Maryland Kachin Community, USA
162. Matupi Community Development Organization, Burma
163. Mekong Watch, Japan
164. Metta Campaign, Burma
165. Michigan Kachin Community, USA
166. Ministry of Education - NUG, Burma
167. Ministry of Electricity and Energy - NUG, Burma
168. Minnesota Kachin Community, USA
169. Minnesota Peace Project, USA
170. Monolith p/L, Singapore
171. Myanmar Railways (CDM), Burma
172. Myanmar Economic Bank (CDM), Burma
173. Myanmar Emergency Fund-Canada
174. Myanmar National Association of the Blind, Burma
175. MyaYar Knowledge Tree, Burma
176. National League for Democracy, Burma
177. National University of Arts and Culture, Burma
178. Network for Human Rights Documentation-Burma
179. Never Again Coalition, OR, USA
180. New York Kachin Community, NY, USA
181. No Business With Genocide, USA
182. Nonviolence International, DC, USA
183. North Carolina Kachin Community, NC, USA
184. Oakland Burmese Mission Baptist Church, CA, USA
185. Omaha Kachin Community, NE, USA
186. Pathfinder Institute Myanmar, Burma
187. Peace and Justice Committee, KY, USA
188. Pennsylvania Kachin Community, PA, USA

189. People Police (CDM), Burma
190. Progressive Voice
191. Resilient Action for Kachin State, Burma
192. Rochester Karenni Community, NY, USA
193. Rohingya American Society, WI, USA
194. Shan Women's Action Network, Burma
195. Sitt Nyein Pann Foundation, Burma
196. South Carolina Kachin Community, SC, USA
197. Spring University Myanmar, Italy
198. Support Group for Democracy in Myanmar, Netherlands
199. Ta'ang Women's Organization, Burma
200. Technological Teachers' Federation - TTF, Burma
201. Tennessee Kachin Community, TN, USA
202. The Sentry, USA
203. U.S. Campaign for Burma, USA
204. Unitarian Universalist College of Social Justice, USA
205. Unitarian Universalist Service Committee, USA
206. Unitarian Universalists for Social Justice, USA
207. United Hands for Our Freedom, MD, USA
208. United States Chin Coalition, IN, USA
209. University of Computer Studies, Burma
210. University of Yangon, Burma
211. UU Ministry for Earth, CO, USA
212. Virginia Kachin Community, VA, USA
213. Washington Kachin Community, WA, USA
214. West Virginia Kachin Community, WV, USA
215. West Yangon Technological University, Burma
216. Women Advocacy Coalition Myanmar, Thailand
217. Women's Peace Network, Burma
218. Yangon City Development Committee, Burma
219. Yangon Deaf Group, Burma
220. Yenanchaung People Defence Force, Burma
221. Zo Christian Association, USA
222. Zomi Christian Fellowship of Norway
223. Zotung Organization of America
224. နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့မြင်းခြံ, Burma
225. ပညာရေး - Wetlet Township Board of Education, Burma
226. ပညာရေးဝန်ကြီးဌာန, Burma
227. မြန်မာ့မီးရထား, Ayawaddy, Burma
228. ရေကြည်တစ်ပေါက်တော်လှန်အင်အားစု ကူညီရေးအသင်း, Burma